



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနား

မြန်မာသံရုံး၊ တိုကျိုမြို့

(၇-၂-၂၀၂၅)



သံအမတ်ကြီး ဦးစိုးဟန်မှ ရုရှားသံအမတ်ကြီး H.E. Mr. Nikolay S. NOZDREV အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Mr. Nikolay S. NOZDREV, Russian ambassador to Japan)





သံအမတ်ကြီး ဦးစိုးဟန်မှ တရုတ်သံအမတ်ကြီး H.E. Mr. WU Jianghao အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Mr. WU Jianghao, Chinese ambassador to Japan)



သံအမတ်ကြီး ဦးစိုးဟန်မှ ထိုင်းသံအမတ်ကြီး H.E. Mr. Witchu VEJAJIVA နှင့်ဇနီးအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Mr. Witchu VEJAJIVA, Thai ambassador to Japan and spouse)





သံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Yukio Hatoyama အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes Mr. Yukio Hatoyama, former Prime Minister of Japan)



သံအမတ်ကြီး ဦးစိုးဟန်မှ နာဂိုယာပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes a member of the Nagoya Prefectural Assembly)





သံအမတ်ကြီး ဦးစိုးဟန် ဂျပန်စီးပွားရေးကုမ္ပဏီကြီးများမှ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes executive members of Japanese business companies)



သံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်နိုင်ငံအခြေစိုက် သံတမန်တစ်ဦးအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes a member of the diplomatic corps in Japan)





သံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်နိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Dr. Atsushi Seike အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes Dr. Atsushi Seike, President of Japan Red Cross Society)



သံအမတ်ကြီး ဦးစိုးဟန်မှ အစောတိုင်ဂျန် သံအမတ်ကြီး H.E. Mr. Gursel ISMAYILZADA အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Mr. Gursel ISMAYILZADA, Azerbaijan ambassador to Japan)





သံအမတ်ကြီး ဦးစိုးဟန်မှ ကင်ညာ သံအမတ်ကြီး H.E. Mr. Moi LEMOSHIRA အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Mr. Moi LEMOSHIRA, Kenya ambassador to Japan)



သံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes responsible officials from various organizations in Japan)





သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီးတို့မှ ရိုးရာယဉ်ကျေးမှု လက်မှုပညာရှင် Mrs. Michiyo Osawa အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han and Madame welcome Mrs. Michiyo Osawa, a traditional handicraft expert)



သံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes responsible officials from various organizations in Japan)





သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီးတို့မှ Manjushaka အကအဖွဲ့မှ Mrs. Mama Rosa နှင့် အဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han and Madame welcome Mrs. Mama Rosa and members of Manjushaka dance troupe)



သံအမတ်ကြီး ဦးစိုးဟန်မှ မော်ရိုကို သံအမတ်ကြီး H.E. Mr. Mohammed Rachad BOUHLAL အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Mr. Mohammed Rachad BOUHLAL, Morocco ambassador to Japan)





သံအမတ်ကြီး ဦးစိုးဟန်မှ တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes responsible officials of various organizations in Japan)



သံအမတ်ကြီး ဦးစိုးဟန်မှ ဆားဘီးယား သံအမတ်ကြီး H.E. Ms. Aleksandra KOVAC အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes H.E. Ms. Aleksandra KOVAC, Serbia ambassador to Japan)





(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ  
(Guests attending the 77<sup>th</sup> anniversary of Independence Day reception)





(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား စတင်ပြုလုပ်စဉ်  
(Commencing the 77<sup>th</sup> anniversary of Independence Day Reception)





ဧည့်သည်တော်များ မြန်မာနိုင်ငံတော်သီချင်းနှင့် ဂျပန်နိုင်ငံတော်သီချင်းတို့အား အလေးအမြတ်ပြုစဉ်  
(The guests paying respect to the national anthems of Myanmar and Japan)



ဧည့်သည်တော်များ မြန်မာနိုင်ငံတော်သီချင်းနှင့် ဂျပန်နိုင်ငံတော်သီချင်းတို့အား အလေးအမြတ်ပြုစဉ်  
(The guests paying respect to the national anthems of Myanmar and Japan)





သံအမတ်ကြီး ဦးစိုးဟန်မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားစဉ်  
(Myanmar ambassador U Soe Han delivers a commemorative speech on Independence Day)



သံအမတ်ကြီး ဦးစိုးဟန်မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားစဉ်

*(Myanmar ambassador U Soe Han delivers a commemorative speech on Independence Day)*





ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Mr. Shigeru Iwasaki မှ ဂုဏ်ပြုအမှာစကား ပြောကြားစဉ်  
(The Honourable Mr. Shigeru Iwasaki, former Chief of Staff of the Joint Staff of the Japan Self-Defense Forces delivers a  
congratulatory speech)



ကိုမေးတိုးပါတီမှ အထက်လွှတ်တော်အမတ်ကြီး Mr. NIIZUMA Hideki မှ ဂုဏ်ပြုအမှာစကား ပြောကြားစဉ်  
(*The Honourable Mr. NIIZUMA Hideki, Member of the House of Councilors from Komeito Party  
delivers a congratulatory speech*)





ပြန်လည်ထူထောင်ရေးဝန်ကြီးဟောင်း Mr. Hiromichi Watanabe မှ ဂုဏ်ပြုအမှာစကား ပြောကြားစဉ်  
(Mr. Hiromichi Watanabe, former Minister of Reconstruction delivers a congratulatory speech)



သံအမတ်ကြီး ဦးစိုးဟန်နှင့် အထူးဧည့်သည်တော်များ အခမ်းအနားအောင်မြင်မှုအတွက် toast ပြုလုပ်စဉ်  
(Myanmar ambassador U Soe Han and Chief Guests toast for the success of the reception)





သံအမတ်ကြီး ဦးစိုးဟန်နှင့် အထူးဧည့်သည်တော်များ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်  
(Myanmar ambassador U Soe Han and Chief Guests pose for a commemorative photo)



သံအမတ်ကြီး ဦးစိုးဟန်မှ ကိုမေးတိုးပါတီ ဥက္ကဋ္ဌ ဟောင်း Mr. Natsuo Yamaguchi အား ကြိုဆိုနှုတ်ဆက်စဉ်  
(Myanmar ambassador U Soe Han welcomes The Honourable Mr. Natsuo Yamaguchi, former Chief Representative of  
Komeito Party)





အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ  
(Guests attending the commemorative reception)



တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂျပန်ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံစဉ်  
(Guests attending the reception are hosted with Japanese traditional foods)





တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံစဉ်  
(Guests attending the reception are hosted with Myanmar traditional foods)





တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံစဉ်  
(Guests attending the reception are hosted with Myanmar traditional foods)





တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံစဉ်  
(Guests attending the reception are hosted with Myanmar traditional foods)



သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီး၊ စစ်သံမှူးကြီးနှင့်ဇနီး၊ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်  
(Myanmar ambassador U Soe Han and spouse / Military Attache and spouse/ Embassy's staffs and family members pose for  
a commemorative photo)